

ငါသည် ရှေးမြှု ဓရားဆုံးဖြတ် သော အမတ်ကြီးသည်ဖြစ်ပြီ။ ငါသည် များစွာကုန် သော တရားတို့ကို ဆုံးဖြတ် အပ်ကုန်ပြီ။ သင်တို့၏ အလုံးခုံး သော ငြင်းခုံးခြင်းကို ကောင်းစွာဖြင့် စေအံး ——” (၅၅၀။ ၈-၂၆၄။ ဉာဏ်ကန်။) ပဲမူအောင်လိက်/ The jackal hearing them (the two otters), said, declaring his own strength: -- “I've arbitrated many a case and done it peacefully: Let your contention, honoured sirs, be settled fair by me.” (The Jataka: Vol. III & IV: Book VII: p-206)

- သိုင်ကိုအလုံအသိကိုပေါ်ပါက သွေးသွေးတို့၏တို့ကိုလောက်နှင့်အိုသို့ရ။ (၅၅၀။ ၉-၄၄၇။ ၃-၆၉၃။ အစွဲ့။)

(၇) ‘ကျို့ပြုပို့’ရောင်၊ ‘ကျို့တို့’ ဟွာသေင်။

သိုကိုအဆင်ပြကိုဟ်ကွပ် အွာလိက်မန်ပိုတဲ့ကာအံတဲ့ မချိခြုံးခြင်တအံဂံလောင် ဗျာမျှိုင်လိက်မှုဒ္ဓဘာ သာ လိက်ကျော်လိက်ခိုင်တအံဂံ စိန်မူလလိက်မန်တြော်တအံဂံ နှံတကိုလောင် ဗျာမျှိုင်မွှုတဲ့ပဲသွားရှိတဲ့ကိုနှံတဲ့ တာတအံတဲ့ ဟိုတဲ့ရွှေ့ဝါတ်ကေတဲ့ဝါတ် ဟွာပလ္းလွှာဟွေးတွေ့အံန်နှာဘာသာဗွာရှိ လေးလေးနိယဲ့ကွဲ့ကေတဲ့အံန်နှာကိုလိက်မှုဒ္ဓဘာအိုတဲ့ရ။ ဟိုတဲ့သွေးရှိ ဒမျှိုက်သွေးလိက်မှုဒ္ဓဘာ အောန်ကိုရှိုင် ဂလိုခိုက်မျာပ်လုပ်စိပ်ကျော် အံန်နှာပြုကိုဟ်ကွပ်မန်တဲ့ကာအံရ။ ပဲမကွဲ့ရွေ့အံန်နှာဘာသာဗွာရှိ အွာလိက်ညားမကွဲ့ရှိ ယဝ်ရဆိုက် ဗျာကိုစိုက်အံန်နှာပြုကိုဟ်ကွပ်မန်ပဲလောန်မှး လိက်မကွဲ့တအံဂံ ချော့ဟွားသွေးလိက်မျှိုက်ပတ်မန်တဲ့တော်မကွဲ့ရှိ ယဝ်ရဟွားဆိုက်မှုဒ္ဓဘာတဲ့ ပဲလိက်ပတ်မန်တဲ့တော်မကွဲ့ရှိ အောန်ကိုရှိုင် ဒေးဒမျှိုက်သွေးလိက်မှုဒ္ဓဘာအိုတဲ့ရ။ ဒမျှိုက်သွေးလိက်မှုဒ္ဓဘာ မအောင်လိုခိုက်ကျော်အံန်နှာပြုကိုဟ်ကွပ်မန်ပို့ (၈) ကျို့က်လျှင်ဘာသာဗွာရှိ မလုပ်ပြုက်နှေထွေန်စပ် သတိုကိုပြုပို့အံန်နှာပြုကိုဟ်ကွပ်မန်ပို့ခေတ်တဲ့ ကာအံဂံ ပို့ညားမှုံးရှိုင် ဖိုတဲ့သွားနှုံးတွေ့အားသွားနှုံးအာရောင်။

ပဲကာလပထမအပဲ ကာလအဲကတ်အံန် လိက်ဂတ်ဖွော်ရွှေ့တို့တဲ့ လောန်ကျော်မွှုတ်ပိုစွောသွားတော် ပဲလိက်မွှုဟ်မန် အွာလိက်ကွာ့န်ကအံမိန်တဲ့ မခွဲ့မှုန်တက်တွေးပို့တ်လောင်ရှိ အဲသမ္မားအံအံမွှုသား “ကျို့တို့ ဗုံးတို့တ်” မှုံးရှိရ။ ဗျာအမိပို့ယ်ဘာသာဗွာ ‘မြေခွေး’ ရှိ ကွဲ့ကေတဲ့နှာတဲ့ ညားတအံလောင်ဟိုချို့တ် အံန်နှာပြုက်သွေးလိက်မှုဒ္ဓဘာအိုတဲ့ရ။ ဒမျှိုက်သွေးလိက်မှုဒ္ဓဘာ မအောင်လိုခိုက်ကျော်အံန်နှာပြုပို့ရှိုင် ပဲလိက်ပတ်မန်ပို့ရှိုင် ကွဲ့ကေတဲ့လောင်ရှိ နှာဘာသာဗွာရှိရှိ ဟွာပလ္းနှုံးနှုံးအာရောင် အဲမိက်ရွှေ့ဟိုရ။

ပဲအဘိဝန်အောင်လိက်အွာဟာလီဒော်ရှုံးကိုလောင် ညားထွေးလောင်ဝေါဟာရ ‘ကျို့တို့’ နှံကို့၊ ညားကိုလောင်အ မိပို့ယ် a fox ဗတ်ဗွာမှး ‘မြေခွေး’ ရှိ ပဲအဘိဝန်အွာဟာလီဒော် ဝေါဟာရ ‘ကျို့ပြုပို့’ ရှိ ညားကိုလောင်အမိပို့ယ် a wild dog, a wolf ရှိ ။ ‘ကျို့ကိုင်’ ရှိ ညားကိုလောင်အမိပို့ယ် a jackal ရှိ ။ ဆ ဂေး ကျို့ကိုင်ချုံနရက်တော် ဗျာဘာသာဗွာ ‘ရော့ခွေးကြီး’ ။ ဗျာဘာသာအောင်လိက် “a hell hound” မန်ရှိရ။ ဝေါဟာရ ‘ကျို့တို့’ စွဲ အွာဟာလီဒော်နှင့်လောင် နှာလိက်ပတ်မန်တြော်တအံဂံ ဟွာသေင်ရောင် အဲညာတ်စွေ့စို့တဲ့ရ။ ညားဂုံနှင့်လောင်နှာကိုအရောင်မန်အပြေား မဟိုဂါးအံန်အကြာအရာပ် အကြာချုံနရက်

မတန်၍ရ။ ဝေဟာရ ‘ကျိုတီ’ အေ၏ ငံကြို၌ကျင်လပ် နှကာလဗွတ်မဲ့ကုံသွားပြင်၌ရောင် အဲသ လျှေကေတ်ရ။ ဗတ်ဘာသာဗွာ ‘မြေခွေး’၊ ဗတ်ဘာသာအောင်လိုက် a fox မူးရှု ဗတ်ဘာသာမနို့ ဗွဲစွဲတဲ့ညားတမှာကော်မဲ့ ‘ကျိုပြို့’ ရောင်။ “ကျိုပြို့၊ ကျိုကွာန်၊ ကျိုချင်” သ်ံ့ကို၊ “စင်ပြို့၊ စင်ကွာန်၊ စင်ချင်” သ်ံ့ကို၊ “အရက်ပြို့၊ အရက်ချင်” သ်ံ့ကို မနို့ဟိုဂါးကော်မဲ့မင်ရ။ ပွဲမကော်မဲ့သဘာဝသ်ံ့အောင် ဒုံးအခိုက်မန်ပို့ရ။ ပွဲသွားတတ်မသုန်ကြုံမသုန်ဖွော်ရ၍ ဒွဲညားစကာလပ် ဝေဟာရ ‘ကျိုပြို့’ နံ့ဗွဲမျို့င်ရ။ ဆွဲတ်(၃)ဒွဲ အဲ့ဗိုတ်ထွေးကို့ဗွဲသွားဗွဲ။

- ဗောဓိသတ်ဒုံးကို ကျော်မာကောန်ကိုက်ဟောင်၊ တွဲဗို့င်ကောတ်ကိုဂုံးဗို့င်တဲ့ ဦးင်တာအပွဲ့ပြို့ရ။ ပွဲကာလရှု ကျိုပြို့မဲ့ ငံ့ကောတ်ကျင်အာ ညာတ်ပွဲ့တဲ့ “အဲ့ဗို့ကောတ်ကိုဂုံးဗို့င့်ဗွဲ့တဲ့ အဲရပ်စ ကိုတံ့ရှုလို” ငံ့ချုပ်။ (၅၅၀။ ၈-၁၂၈။ ၁-၃၆၇။ အဇွဲ့။) ပွဲမှုဗွာ/ ဘုရားလောင်းသည် ဤက်အမျိုး၏ ပဋိသန္တယူ၍ ကြီးခြင်းကိုစွဲ၍ ဝက်ငယ်ပမာဏရှိသော ကိုယ်ရှိသည်ဖြစ်၍ အရာမက များစွာကုန်သော ဤက်တို့ဖြင့်ခြုံရလျက် တော်းနေ၏။ ထိုအခါ တရာသောမြေ ခွဲးသည် ထိုမှု့၏ လှည့်လည်သည်ရှိသော ထိုဤက်အပေါင်းကိုဖြစ်၍ “ဤက်အပေါင်းတို့ ကို လှည့်စား၍ စားအံ့” ဟုကြံ့၍ ——။ (၅၅၀။ ၁-၅၄၆/၅၄၇။ ညောင်ကန်။) ပွဲမှု အောင်လိုက် / The Bodhisatta was born a rat, perfect in wisdom, and as big as a young boar. He had his dwelling in the forest and many hundreds of other rats owned his way. Now there was a roving **jackal** who espied this troop of rats and fell to scheming how to beguile and eat them. (The Jataka: Vol. I & II: Book I: p-281/282)
- ဗောဓိသတ်ပို့ ဒုံးအေဝတ်ဆုကြောင်၊ ပွဲကာလရှု ခွဲ့မွဲ့ချုန့်ဗွဲ့ ပွဲကွာင်ကြောင်ရှု့ရှု့တဲ့ စတသတ် ကြောင်ရှု့ရှု့။ ပွဲကာလရှု ကျိုပြို့မဲ့ ကျင်စို့ပွဲ့ကြောင်ရှု့ရှု့တဲ့ မှု့တို့န်လတူဆုကြောင်ရှု့ရှု့တဲ့ ညာတ်ခွဲ့စသတ်ကြောင်လွှဲဟုဟှု့ရှု့ရှု့တဲ့ “နိုလာန်ဟွဲ့ဗွဲ့စွဲတဲ့ အဲဟိုတို့င်သားခွဲ့တဲ့ ကိုင့်ပေးပတု့ဖျော်သတ်ကြောင်လွှဲဟုဟှု့ရှု့ရှု့ အဲရွဲ့ရောင်” ဂေးတဲ့ ——။ (၅၅၀။ ၈-၂၉၄။ ၃-၁၀၇။ အဇွဲ့။) (သတ်ကြောင်လွှဲဟု = သတ်ကြောင့်လွှဲဟုဟှု့ရှု့ရှု့) ပွဲမှုဗွာ/ ဘုရားလောင်းသည် မထင်ရှားသော သပြေတော်အုပ်၍ ရှားလိုင်းနတ်ဖြစ်၏။ ထိုတော်အုပ်၍ တရာသောကျိုးသည် သပြေခက်၍ နားလျက် သပြေသီးမှည့်တို့ကိုစား၏။ ထိုအခါ တရာသောမြေခွဲးသည် လာလတ်၍ အ ထက်သို့ကြည့်လတ်သော ကျိုးကိုဖြစ်၍ “ငါသည် ထိုကျိုးအား မဟုတ်မမှန်သော ကျေးဇူးစ ကားကို ဆိုရသော သပြေသီးတို့ကို စားရအံ့” ဟု(ကြံး၏။) (၅၅၀။ ၃-၅၆၃။ ညောင် ကန်။) ပွဲမှုအောင်လိုက် / The Bodhisatta became a tree-sprite in a certain rose-apple grove. A Crow perched upon a branch of his tree, and began to eat the fruit. Then came a **Jackal**, and looked up and spied the Crow. Thought he, “If I flatter this creature, perhaps I shall get some of the fruit to eat!” (The Jataka: Vol. I & II: Book III: p-299)
- ကျိုပြို့မဲ့ရှု့ တွေ့ဟန်ရွှေ့သွေ့အဟာရှု့ တိတ်အာန်ခြုံကြု့ရှု့တဲ့ ရွှင်အာပွဲ့တဲ့အူးမွဲ့ရှု့ ညားပရာင် လင်ဖျော်စို့တဲ့ ဥပုံတွေ့ဟုမြော်မဲ့ကလောအံ့ ဒေဝောတ်မဲ့ ကျို့ဂုံးညာတ်တဲ့ “နံ့ကိုတွေ့ဟာ ဟွဲ့မွဲ့

ကိုတွဟာ” ဂေးတဲ့ ကျူးမြှုပါဝါတဲ့ ရံင်စုတ်ခိုဟ်ပန်ကျင် ဟံသာတ်တဲ့ ခုံတုံတ္ထုံး သီးယူန်ဒဏ်တော် ဂိုင်ကေတ်ကာတဲ့ လုပ်စွဲလပ်ပွဲခေါ်တဲ့ “ကွာတဲ့ပွဲကတည် အဲစရ” ချပ်တဲ့ ဗစာရဏာသု၍ပွဲခေါ်သီလတဲ့ ကျိုးရှိဆိုက်ခွဲင်ရာ။ (၅၅၀။ ၈—၃၁၆။ ၃—၁၇၈။ အစွဲ့။) ပဲမူးဗျာ/ မြေခွေးသည်လည်း နေရာအရပ်မှတွက်၍ အစာရှာလတ်သော တ ယောက်သောလယ်စောင့်၏ကျိုးမြှုပ် တံ့ခိုးဖြင့်သီအပ်သော အမဲတံ့ခိုးနှစ်ခု၊ ဖွှတ်ကင်တခု၊ နှိုး မေးအိုးတခုကိုမြင်၍ ထိုဝါယွှေးတို့၏အရှင်သည် ရှိသလောဟု သုံးကြိမ်အသံပြု၍ အရှင်ကိုမ မြင်၍ နှိုးမေးမြှုပ်ဖွဲ့သောကြိုးကို လည်းသွင်း၍ အမဲတံ့ခိုးနှစ်ခု ဖွှတ်ကင်ကို နှုတ်သီးဖြင့် ကိုက်လျက် ဆောင်ခဲ့၍ မိမိနေရာချုပ်သာလှောင်ထား၍ “အချိန်မြှု စားအံ့” ဟု မိမိသီလကို ဆင်ခြင်လျက် ဝပ်၏။ (၅၅၀။ ၃—၆၄၈။ ဉာဏ်ကန်။) ပဲမူအောင်လိုက်/ The **Jackal** too sallied forth in quest of food and found in the hut of a field-watcher two spits, a lizard and a pot of milk-curd. And after thrice crying aloud, “To whom do these belong?” and not finding an owner, he put on his neck the rope for lifting the pot, and grasping the spits and the lizard with his teeth, he brought and laid them in his own lair, thinking, “In due season I will devour them,” and so lay down, reflecting how virtuous he had been. (The Jataka: Vol. III & IV: Book IV: p-35/36)

တင်သူ့။ ‘ကျူးမြှုပ်’ ဗတ်ဗျာ ‘မြေခွေး’ ဂုံ ပဲမူအောင်လိုက်ရှိ ဂေးလဝ် a jackal ရောင်။ a jackal ဂုံ ပဲ “ရှုံဆောင်အဘိဓာန်” (ဦးလွင်ဦး)ရှိ ကိုလဝ်အဓိပ္ပါယ် ‘ခွေးအ’ ရောင်။ လညာတ်အဲ တုန် ဝေါဟာရ ‘ကျူးကိုင်’ ဂုံရောင် မန်အဓိပ္ပါယ်ဗတ်ဗျာ ‘ခွေးအ’၊ ဗတ်အောင်လိုက် “a jackal” မ နှုရောင်။ ‘ကျူးမြှုပ်’ ဗတ်ဗျာ ‘မြေခွေး’ ဂုံ ဗတ်အောင်လိုက်မှုး “a fox” မန်ရောင်။

(၂) ‘မခုံကျာ’ ကော် ‘ကရော’

အဲမိက်ဂုံစွဲဟုထွေးပျေးကာ ဝေါဟာရမန်ခြော့မွဲ ‘ကရော’ မစကာတဲ့ခေတ်ကာလကျားနှော်အစွဲ့၍။ ဝေါဟာရအောင်လိုက် ‘a ball’ စွဲရှိ ပဲဘာသာဗျာခေတ်တဲ့ကာအဲ ညားတအ်ရိစလဝ် ဝေါဟာအောင် လိုက်ကဝ်တဲ့ ညားတအ်ကော်ခံ ‘ဘောလုံး’ အိုတ်ရာ။ အဓိပ္ပါယ်ဗျာ ‘ဘောလုံး’၊ အဓိပ္ပါယ်အောင် လိုက် ‘a ball’ ဂုံ ပဲဘာသာသို့မန် ဝေါဟာရဟုံ့မြှုပ်ခြော့မှုးဘာ? ဝေါဟာရမန်ပို့ပြော့ ဗွဲမော်ပို့က်တို့ ခွဲ့အိုတ်ရာ။ ပဲဝေါဟာလိုက်ပတ်မန်ပို့ပြော့တော်ရှိ ဟိုတို့ဟွှေ့သွေ့သွေ့သန လျှော့လျှော့လျှော့ရှုံရ ပုံ ဟွှေ့တို့ဝေါဟာရမန်ပို့ပြော့အံ့အွား ညားတမှာတအ်စကာကျောင်လဝ်ရှိ စိန်နံ့တကိုလော် ပုံဟွှေ့တို့မြွော်တဲ့ ပုံအံ့အွား ပြုပို့ခြင်းဝေါဟာရတို့ရာ။ “ဗော်ခွင့်ကာလိုက်ပတ်ယောနသွင်မန် (ကွာန်ကအ်မိန်)” ဂုံ ညားတအ်ခွဲ့ဗွဲ့လဝ် ဝေါဟာရတို့မြဲ့ ‘မခုံကျာ’ မှုးစွဲရှိ ညားကြိုင်ခေတ်တဲ့ကာအဲ ရပ်စပ်စကာတွဲ့င် ဗွဲမွှတ်မော်ပို့က်ရာ။

ပဲအဘိဓာန်အွားဟာလီဒော်လေဝ် ဝေါဟာရ ‘ကရော’ စွဲရှိ ညားကိုလဝ်အဓိပ္ပါယ်(၃)သာ် n. a ball, a top; a windlass or capstan မန်ရာ။ ပယို့ကိုပြုပို့ရာ။ ပယို့ကိုပြုပို့ရာ။ ပယို့ကိုပြုပို့ရာ။ ပယို့ကိုပြုပို့ရာ။ ပယို့ကိုပြုပို့ရာ။